

လူမွေးလူဘောင်ပြောင် က၊ <lu mwei: lu daun pyaun> = လူမွေးပေါက်  
 လူမဲ့ နှ၊ <lu mwe:> 穷人  
 လူမဲ့စာခံ က၊ <lu mwei: za khan> 破产  
 လူမွန် နှ၊ <lu mun> 高尚的人  
 လူမူ နှ၊ <lu hmu'> 人情世故, 世间之事; 社会: ~ ကိစ္စ 社会事务 / ~ စနစ် 社会制度 / ~ ဆက်ဆံရေး 社会关系 / ~ တော်လှန်ရေး 社会革命 / ~ ထုံးတမ်း 风土人情 / ~ ဖွဲ့ပြင်ရေး 社会改革 / ~ ဖူလုံရေး 社会福利 / ~ ဖွဲ့စည်းပုံ 社会结构 / ~ လုပ်ငန်း 社会工作 / ~ အခြေခံအုတ်မြစ် 社会基础  
 လူမူရေး နှ၊ <lu hmu' yei:> 人情世故, 世间之事, 社会问题: ~ စစ်တမ်း 社会调查报告 / ~ စိတ္တဗေဒ 社会心理学 / ~ ပညာ 社会学 / ~ မျှတမှု 社会平等 / ~ လက္ခဏာ 社会特征 / ~ သိပ္ပံ 社会科学 / ~ ဥပဒေ 社会法  
 လူမူရေးရာ နှ၊ <lu hmu' yei: ya> 社会事务  
 လူမူဝန်ထမ်း နှ၊ <la hmu' wun dan:> 公益事业, 社会福利, ~ ဌာန 社会福利部  
 လူမုန်နေရာမှန် နှ၊ <lu hman nei ya hman> 恰当的人事安排: အစည်းအရုံးအဆင့်ဆင့်၌ ~ ရွေးချယ်ပေးရမည်။ 给各级组织安排恰当的人员。  
 လူမုန်လူပြောင် နှ၊ <lu hman lu byaun'> 正直的人, 无私的人  
 လူမုန်းမသိ က၊ <lu hman: m-thi'> = လူမုန်းသူမုန်းမသိ  
 လူမုန်းသိ က၊ <lu hman: thi'> = လူမုန်းသူမုန်းသိ  
 လူမုန်းသူမုန်းမသိ က၊ <lu hman: thu hman: m-thi'> ①不省人事, 昏迷: ~ အောင်ဗျားတယ်။ 病的不省人事。②目中无人, 狂妄自大: မာနထောင်လွှားနေတာ ~ ဘူး။ 骄傲得目中无人。③(幼儿)不懂事儿, 不懂人情: သူ ~ ခင်က 在他年幼不懂事的时候  
 လူမုန်းသူမုန်းသိ က၊ <lu hman: thu hman: thi'> 明事理, 懂事: ~ သောအရွယ် 懂事的年纪 / ~ အောင်ဆုံးမလိုက်မယ်။ 教育他懂得事理。  
 လူမြောင် နှ၊ <lu hmyaun> 寄生者, 食客, 寄人篱下者  
 လူမွေ့လူနှောက် နှ၊ <lu hmwei lu hnaut> 捣乱的人, 胡闹的人  
 လူမူတ် နှ၊ <lu hmut> 滑头, 机灵的人  
 လူယုံ နှ၊ <lu yon> 亲信, 特别信赖的人, 心腹  
 လူယုံတော် နှ၊ <lu yon daw> = လူယုံ  
 လူယုံသတ် က၊ <lu yon that> 被亲信坑害: ~ တာဟာပျိုဦးနာတယ်။ 被自己心腹所害更令人难受。  
 လူယုတ် နှ၊ <lu yout> 坏蛋  
 လူယုတ်မာ နှ၊ <lu yout ma> 恶棍, 歹徒, 卑鄙的小人  
 လူရတတ် နှ၊ <lu y-dat> 财主, 阔佬, 富翁

လူရာဝင် က၊ <lu ya win> 有社会地位; 有出息: အင်္ဂလိပ်စာတတ်မှ ~ သည်ဟူသောအထင်သည်မှန်သည်မဟုတ်။ 只有懂英语才算有出息的人这种看法是错误的。  
 လူရာသွင်း က၊ <lu ya thwin:> 当作人对待: မိမိတို့လူမျိုးကိုလူရာမသွင်းခဲ့ချေ။ 把自己民族贬得一钱不值。  
 လူရေးပြ က၊ <lu yei: pya'> 显示才能: ၎င်းသာနိုင်မည်အထင်ရောက်၍တက်ကဲဖြင့် ~ နေ၏။ 他认为只有自己才可能得胜, 所以老在显示自己的才能。  
 လူရေးလှလှ က၊ <lu yei: hla' hla'> 像样地(生活): ကျွန်တော်တို့အားလုံး ~ နေထိုင်နိုင်ရေးအတွက်...။ 为了我们大家都过上像样的生活……  
 လူရေးလူရာ နှ၊ <lu yei: lu ya> 人事, 人情世故  
 လူရေးသာ နှ၊ <lu yei: tha> 才能超众, 比别人优越  
 လူရေးသူရေး နှ၊ <lu yei: dhu yei:> 人情世故: ~ ကိုနားလည်၏။ 懂得人情世故。  
 လူရိုသေရိုသေ I နှ၊ <lu yo dhei shin yo dhei> 受人尊重  
 II က၊ <lu yo dhei shin yo dhei> 受人尊重地  
 လူရိုး နှ၊ <lu yo:> ①老实人 ②人骨  
 လူရိုးပြာ နှ၊ <lu yo: bya> (人的)骨灰  
 လူရိုးလူကောင်း နှ၊ <lu yo: lu gaun:> 老实人, 忠厚的人, 厚道人  
 လူရိုးလူအာ နှ၊ <lu yo: lu a'> 老实人, 安分守己的人  
 လူရင်း နှ၊ <lu yin:> ①亲密的人 ②(罕)厚道的人  
 လူရောင်ပြ က၊ <lu yaun pya'> 露面  
 လူရိုင်း နှ၊ <lu yain:> 野人, 野蛮人  
 လူရည်ကောင်း နှ၊ <lu yei gaun:> 优秀者 杰出者  
 လူရည်ချော နှ၊ <lu yei gyaw:> 漂亮的人  
 လူရည်ချွန် နှ၊ <lu yei gyun> 优秀分子, 优等生  
 လူရည်တတ် နှ၊ <lu yei dat> 富翁, 财主, 阔佬  
 လူရည်မွန် နှ၊ <lu yei mun> 文雅的人, 文质彬彬的人  
 လူရည်လူစ နှ၊ <lu yei lu za'> 本领, 能力, 才能: ~ ထက်မြက်သူ 本领高超者  
 လူရည်လူသွား နှ၊ <lu yei lu dhwa:> 本领, 能力  
 လူရည်လူသွေး နှ၊ <lu yei lu dhwei:> 本领, 能力  
 လူရည်လည် နှ၊ <lu yei le> 善于应酬的, 世故的: အတော်အတန် ~ သောကျောင်းသား 有一定社会经验的学生  
 လူရည်လှ နှ၊ <lu yei hla'> = လူရည်ချော  
 လူရည်ဝံ နှ၊ <lu yei wa'> 富有社会经验的  
 လူရည်သန့် နှ၊ <lu yei dhan'> 衣着整洁, 生活有条理的人  
 လူရည်သွေး I နှ၊ <lu yei dhwei:> 能力, 本领: ~ အလျောက်ချီးမြှောက်ခြင်းခံကြရသည်။ 按才能受到褒奖。 II က၊ <lu yei thwei:> 显示才能, 表现自己, 吹嘘自己: ဤစာရေးဆရာကားအလွန် ~ သောပုဂ္ဂိုလ်ဖြစ်သည်။ 这个作家是个爱自我吹嘘的人。